

♦ စာရေးသူ၏ ကိုယ်ရေးအကျဉ်း	၈	၉။ လူတိုင်းနဲ့ အဆင်ပြေချင်လို့ မရပါ	၄၇	၁၉။ အသေးစား အကူအညီများ	၉၂
♦ အမှာစာ	၁၀	၁၀။ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်	၅၁	၂၀။ အထိအတွေ့နောက်ကွယ်က စိတ်ပညာတစ်ခု	၉၆
♦ လူမှုပတ်ဝန်းကျင်က ပေါင်းသင်း ဆက်ဆံရေးများအကြောင်း		၁၁။ Sensible Behaviours	၅၄	♦ လူမှုရေးစိတ်ပညာရဲ့ အမှောင်ခြမ်း -	
၁။ တစ်ဖက်သတ် စကားများ	၁၆	၁၂။ Halo Effect	၅၈	The Dark Portion of Social Psychology	
၂။ ကိုယ်တိုင် မပြောမိဖို့ဘဲ လိုပါတယ် - အပိုင်း (၁)	၁၉	♦ ခင်မင်ရင်းနှီးမှု ပရိယာယ်များ		၂၁။ Exeggeration - ပုံကြီးချဲ့ခြင်း	၁၀၂
၃။ ကိုယ်တိုင် မပြောမိဖို့ဘဲ လိုပါတယ် - အပိုင်း (၂)	၂၄	၁၃။ ချေမိုးခြင်းရဲ့ Effect	၆၄	၂၂။ Emotional Bullying - စိတ်ခံစားချက်ကို	
၄။ မိဘနဲ့ သားသမီးကြား ဆက်ဆံရေး	၂၇	၁၄။ Reciprocity Theory	၆၈	အနိုင်ကျင့်ခြင်းများ	၁၀၇
၅။ Desperate	၃၂	၁၅။ The Art of Saying "YES"	၇၃	၂၃။ စကားနှိုက်ခြင်း - အပိုင်း (၁)	၁၁၂
၆။ စပ်စလွန်းသူများ	၃၆	၁၆။ အတင်းအဖျင်းပြောသူတွေဆီက ရှောင်ထွက်နိုင်ဖို့	၇၈	၂၄။ စကားနှိုက်ခြင်း - အပိုင်း (၂)	၁၁၇
၇။ ကုပ်ကမြင်း၊ ပြောင်ကမြင်း	၃၉	၁၇။ လိုအပ်မှ ထုတ်ပြရမယ့် ဒေါသ	၈၄		
၈။ အမှတ်သည်းခြေ ရှိဖို့ လိုပါတယ်	၄၄	၁၈။ အသေးစိတ် ချီးကျူးခြင်း - Detail compliments	၈၈		